

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

လိုက်နာကျင့်သုံးရန်သတ်မှတ်ချက်

အမှတ်၊ ၁ / ၂၀၂၀

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)

ငွေလဲလှယ်နှုန်းအရ ဝင်ငွေနှင့်အသုံးစရိတ်တို့ကို စာရင်းရေးသွင်းခြင်း

၁။ ပြည်တွင်းအခွန်များဦးစီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၁၊ ပုဒ်မခွဲ (ဂ) ပါ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်အခွန်စနစ် (SAS) ကို လိုက်နာကျင့်သုံးသည့်အခွန်ထမ်းများအနေဖြင့် ဝင်ငွေနှင့်ကုန်ကျစရိတ်တို့ကို နိုင်ငံတကာစာရင်းကိုင်စံ ၂၁ နှင့် မြန်မာနိုင်ငံစာရင်းကိုင်စံ ၂၁ တို့နှင့်အညီ စာရင်းရေးသွင်းသည့်အခါ ငွေလဲလှယ်နှုန်းကြောင့် အမှန်တကယ်ပေါ်ပေါက်ခြင်းမရှိသည့် အမြတ် သို့မဟုတ် အရှုံးကို ဝင်ငွေခွန်တွက်ချက်ရာတွင် စည်းကြပ်ခွင့်/ နုတ်ပယ်ခွင့်မရှိကြောင်း ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် ဤလိုက်နာကျင့်သုံးရန် သတ်မှတ်ချက်ကို ထုတ်ပြန်သတ်မှတ်ခြင်း ဖြစ်ပါသည်။

သက်ဆိုင်သည့်အကြောင်းအရာ

၂။ ဤလိုက်နာကျင့်သုံးရန်သတ်မှတ်ချက်သည် အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်အခွန်စနစ်(SAS) ကျင့်သုံးသည့် အခွန်ထမ်းများအနေဖြင့် နိုင်ငံတကာစာရင်းကိုင်စံ ၂၁ နှင့် မြန်မာ နိုင်ငံစာရင်းကိုင်စံ ၂၁ အရ ဝင်ငွေနှင့်အသုံးစရိတ်များကို မြန်မာကျပ်ငွေသို့ တန်ဖိုးသင့်တွက်ချက်မှုနှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာနက မည်သို့ကျင့်သုံးဆောင်ရွက်ကြောင်း ရှင်းလင်းအသိပေးချက်ဖြစ်ပါသည်။

၃။ အဆိုပါ စာရင်းကိုင်စံများအရ -

- (က) ကျပ်ငွေအား လုပ်ငန်းဆောင်ရွက်သည့်ငွေကြေး (Functional Currency) အဖြစ် အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများသည် နိုင်ငံခြားငွေဖြင့် လုပ်ဆောင်ချက်တစ်ခုခု (ငွေပေးချေခြင်း/ ငွေလက်ခံရရှိခြင်း) ရှိပါက ကျပ်ငွေသို့ ဖလှယ်တန်ဖိုးသင့်ရန် လိုအပ်ပါသည်။
- (ခ) နိုင်ငံခြားငွေကြေးတစ်ရပ်ရပ်အား လုပ်ငန်းဆောင်ရွက်သည့်ငွေကြေး (Functional Currency) အဖြစ် အသုံးပြုသည့်စီးပွားရေးလုပ်ငန်းသည် ၎င်း၏ဘဏ္ဍာရေးစာရင်းများ (Financial Accounts) တွင် ကျပ်ငွေသို့ ဖလှယ်တန်ဖိုးသင့်ရန် လိုအပ်ပါသည်။

အကျိုးသက်ရောက်သူများ

၄။ ဤလိုက်နာကျင့်သုံးရန် ထုတ်ပြန်သတ်မှတ်ချက်သည် နိုင်ငံတကာစာရင်းကိုင်စံ ၂၁ နှင့် မြန်မာနိုင်ငံစာရင်းကိုင်စံ ၂၁ နှင့်အညီ ဝင်ငွေနှင့်အသုံးစရိတ်တို့ကို ငွေလဲလှယ်နှုန်းအရ တွက်ချက်သည့် အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)ကျင့်သုံးသော အခွန်ထမ်းများအပေါ် အကျိုးသက်ရောက်ပါသည်။

သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်

၅။ သက်ဆိုင်သည့်ဥပဒေပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ဝင်ငွေခွန်ဥပဒေ

(၁) ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က) တွင် “မည်သူမဆို စီးပွားရေးလုပ်ငန်းမှ မိမိရရှိသော ဝင်ငွေအတွက် စီးပွားရေးလုပ်ငန်းခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည်” ဟုလည်းကောင်း၊

(၂) ပုဒ်မ ၃၊ ပုဒ်မခွဲ (စ) တွင် “ဝင်ငွေရရှိသည်ဆိုသည်မှာ ဝင်ငွေရရှိခြင်း၊ ဝင်ငွေရရှိသည်ဟု မှတ်ယူခြင်း၊ ဝင်ငွေဖြစ်ထွန်းပေါ်ပေါက်ခြင်း သို့မဟုတ် ဝင်ငွေဖြစ်ထွန်းပေါ်ပေါက်သည်ဟု မှတ်ယူခြင်းတို့ကို ဆိုသည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။

(ခ) ဝင်ငွေခွန်စည်းမျဉ်းများ

(၁) စည်းမျဉ်း ၈၊ စည်းမျဉ်းခွဲ (က) တွင် “နိုင်ငံခြားငွေဖြင့် ရငွေနှင့် ကုန်ကျစရိတ်ငွေတို့ကို သတ်မှတ်ထားသော ငွေလဲလှယ်နှုန်းဖြင့် ကျပ်ငွေသို့ဖလှယ်၍ တန်ဖိုးသင့်ရမည်” ဟုလည်းကောင်း၊

(၂) ဝင်ငွေခွန်စည်းမျဉ်း ၈၊ စည်းမျဉ်းခွဲ (ဂ) တွင် “သက်ဆိုင်ရာငွေကို ဝင်ငွေနှစ်အတွက် တစ်ကြိမ်တည်းဖြင့် ရရှိခဲ့ခြင်းဖြစ်ပါက ယင်းငွေရရှိသည့်နေ့၏ ငွေလဲလှယ်နှုန်းဖြင့် လည်းကောင်း၊ တစ်ကြိမ်ထက် ပိုမိုရရှိခဲ့ခြင်းဖြစ်ပါက ထိုသို့ရရှိသည့်နေ့အသီးသီး၏ ငွေလဲလှယ်နှုန်းများကို ပျမ်းမျှခြင်းပြုလုပ်၍ ယင်းပျမ်းမျှနှုန်းဖြင့်လည်းကောင်း နိုင်ငံခြားငွေမှကျပ်ငွေသို့၊ ကျပ်ငွေမှ နိုင်ငံခြားငွေသို့ ဖလှယ်တန်ဖိုးသင့်ရမည်။ ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ အလားတူဆောင်ရွက်ရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။

လိုက်နာကျင့်သုံးရန်သတ်မှတ်ချက်

ကျပ်ငွေအား လုပ်ငန်းဆောင်ရွက်သည့်ငွေကြေး (Functional Currency)အဖြစ် အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများ

၆။ နိုင်ငံတကာစာရင်းကိုင်စံ ၂၁ နှင့် မြန်မာနိုင်ငံစာရင်းကိုင်စံ ၂၁ တို့အရ လုပ်ငန်းဆောင်ရွက်ခြင်းမှ

ရရှိသည့် နိုင်ငံခြားငွေကြေးကို လုပ်ဆောင်ချက်ပေါ်ပေါက်သည့်နေ့ရှိ ငွေလဲလှယ်နှုန်းဖြင့် တန်ဖိုးသင့်၍ လုပ်ငန်းဆောင်ရွက်သည့်ငွေကြေး (Functional Currency)အဖြစ် ဦးစွာစာရင်းရေးသွင်းရမည်ဖြစ်သည်။ ဝင်ငွေရရှိသည့်နေ့ရှိ ငွေလဲလှယ်နှုန်းနှင့် လုပ်ဆောင်ချက်ပေါ်ပေါက်သည့်နေ့ရှိ ငွေလဲလှယ်နှုန်းအကြား ကွာခြားသည့်ပမာဏကို အမြတ် (သို့မဟုတ်) အရှုံးအဖြစ် စာရင်းရေးသွင်းရမည် ဖြစ်သည်။

၇။ စာရင်းပိတ်သည့်နေ့ (Balance Date) အထိ ပေးချေခြင်းမရှိသေးသော ကျန်ရှိသည့်ငွေကြေး ပမာဏကို ဆိုပါစာရင်းပိတ်သည့်နေ့ (Balance Date) ရှိ ငွေလဲလှယ်နှုန်းဖြင့် ပြန်လည်တန်ဖိုးသင့် ရမည်ဖြစ်သည်။ စာရင်းကိုင်စံများအရ အရှုံး/အမြတ်စာရင်းတွင် ငွေလဲလှယ်နှုန်းကြောင့် ပေါ်ပေါက်သည့် အမြတ် သို့မဟုတ် အရှုံးတို့ကို မည်သို့ပင်စာရင်းရေးသွင်းစေကာမူ မြန်မာနိုင်ငံအခွန်ဥပဒေများအရ အမှန်တကယ် ပေါ်ပေါက်ခြင်းမရှိသည့် အမြတ်နှင့်အရှုံးတို့ကို စည်းကြပ်ခွင့်/ နုတ်ပယ်ခွင့်ရှိမည်မဟုတ်ပါ။

၈။ ဤလိုက်နာကျင့်သုံးရန်ဆောင်ရွက်ချက်ကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်စေရန် အောက်ပါနမူနာများဖြင့် ရှင်းလင်းဖော်ပြအပ်ပါသည်-

နမူနာ- ၁

(၁) ဖြစ်စဉ်။ ကုမ္ပဏီ “ A ” သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန် ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိ ကုန်စည်ဝယ်ယူရန်အတွက် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်ထုတ်ပြန်သတ်မှတ်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁၂၀၀ ကျပ် (စုစုပေါင်း ကျပ် ၆၀,၀၀၀,၀၀၀) ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ရှိ နိုင်ငံခြားငွေလဲလှယ်နှုန်း မှာ ၁ ဒေါ်လာ = ၁,၂၃၀ကျပ် (စုစုပေါင်းကျပ် ၆၁,၅၀၀,၀၀၀) ဖြစ်ပါသည်။ ကုမ္ပဏီ “ A ” သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ယင်းစာချုပ်နှစ်ခုပါငွေရပ် (အမေရိကန် ဒေါ်လာ ၁၀၀,၀၀၀)အား ပေးချေပါသည်။ ထိုပေးချေသည့်နေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က တရားဝင်ထုတ်ပြန်သတ်မှတ်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ဒေါ်လာ= ၁,၂၅၀ ကျပ် (စုစုပေါင်း ကျပ် ၁၂၅,၀၀၀,၀၀၀) ဖြစ်ပါသည်။

(၂) သတ်မှတ်ချက်ကို ကျင့်သုံးခြင်း။ ကုမ္ပဏီ “ A ” သည် ငွေပေးချေသည့်အချိန်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကွာခြားမှုကြောင့် အရှုံးငွေ ကျပ် ၃,၅၀၀,၀၀၀ ပေါ်ပေါက်ကြောင်း တွေ့ရှိရသည်။ ထိုသို့ငွေလဲလှယ်နှုန်းကြောင့် ပေါ်ပေါက်သည့် ကုမ္ပဏီ “ A ” ၏ အရှုံးငွေ သည် စစ်မှန်သောအရှုံးငွေ (Realized Exchange Loss) ဖြစ်သဖြင့် ဝင်ငွေခွန်တွက်ချက် စည်းကြပ်ရာတွင် ထည့်သွင်းနုတ်ပယ်တွက်ချက်ခွင့်ရှိပါသည် -

၂၀-၁-၂၀၁၉ ရက်နေ့ ဒေါ်လာ ၅၀,၀၀၀ x ၁,၂၀၀ကျပ်	=	၆၀,၀၀၀,၀၀၀ ကျပ်
၂၀-၂-၂၀၁၉ ရက်နေ့ ဒေါ်လာ ၅၀,၀၀၀ x ၁,၂၃၀ကျပ်	=	၆၁,၅၀၀,၀၀၀ ကျပ်
	=	၁၂၁,၅၀၀,၀၀၀ ကျပ်
၂၀-၃-၂၀၁၉ ရက်နေ့ ဒေါ်လာ ၁၀၀,၀၀၀ x ၁,၂၅၀ကျပ်	=	၁၂၅,၀၀၀,၀၀၀ ကျပ်
ငွေလဲလှယ်နှုန်းကြောင့်ပေါ်ပေါက်သောအရှုံးငွေ	=	၃,၅၀၀,၀၀၀ ကျပ်

နမူနာ - ၂

(၁) ဖြစ်စဉ်။ နမူနာ (၁) နှင့် ဖြစ်စဉ်တူညီသော်လည်း ကုမ္ပဏီ “ A ”သည် ယခင်ပေးရန်ရှိ ငွေရပ်အား စာရင်းပိတ်သည့်နေ့ (၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ရက်နေ့) ထိတိုင်အောင် ငွေပေးချေ မှုပြုလုပ်ခဲ့ခြင်း မရှိသေးပါ။ ထိုစာရင်းပိတ်သည့်နေ့ (၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့) ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်ထုတ်ပြန်သတ်မှတ်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်း မှာ ၁ဒေါ်လာ = ၁,၂၆၀ ကျပ် (စုစုပေါင်း ကျပ် ၁၂၆,၀၀၀,၀၀၀) ဖြစ်ပါသည်။

(၂) သတ်မှတ်ချက်ကို ကျင့်သုံးခြင်း။ ကုမ္ပဏီ “ A ”သည် စာရင်းပိတ်သည့်နေ့တွင် နိုင်ငံခြား ငွေလဲလှယ်နှုန်းကွာခြားမှုကြောင့် အရှုံးငွေ ကျပ် ၄,၅၀၀,၀၀၀ ပေါ်ပေါက်ကြောင်း တွေ့ရှိ ရသည်။ ထိုသို့ ငွေလဲလှယ်နှုန်းကြောင့် ပေါ်ပေါက်သည့် ကုမ္ပဏီ “ A ” ၏ အရှုံးငွေသည် အမှန်တကယ်ပေါ်ပေါက်ခြင်းမရှိသည့်အရှုံးငွေ (Unrealized Exchange Loss) ဖြစ်သဖြင့် ဝင်ငွေခွန်စည်းကြပ်ရာတွင် နုတ်ပယ်ခံစားခွင့် မရှိပါ -

၂၀-၁-၂၀၁၉ ရက်နေ့ ဒေါ်လာ ၅၀,၀၀၀ x ၁,၂၀၀ကျပ်	=	၆၀,၀၀၀,၀၀၀ ကျပ်
၂၀-၂-၂၀၁၉ ရက်နေ့ ဒေါ်လာ ၅၀,၀၀၀ x ၁,၂၃၀ကျပ်	=	၆၁,၅၀၀,၀၀၀ ကျပ်
	=	၁၂၁,၅၀၀,၀၀၀ ကျပ်
၃၁-၃-၂၀၁၉ ရက်နေ့ ဒေါ်လာ ၁၀၀,၀၀၀ x ၁,၂၆၀ကျပ်	=	၁၂၆,၀၀၀,၀၀၀ ကျပ်
ငွေလဲလှယ်နှုန်းကြောင့်ပေါ်ပေါက်သောအရှုံးငွေ	=	၄,၅၀၀,၀၀၀ ကျပ်

နိုင်ငံခြားငွေကြေးတစ်ရပ်ရပ်အား လုပ်ငန်းဆောင်ရွက်သည့်ငွေကြေး (Functional Currency) အဖြစ် အသုံးပြုသည့် စီးပွားရေးလုပ်ငန်းများ

၉။ နိုင်ငံတကာစာရင်းကိုင်စံ ၂၁ နှင့် မြန်မာနိုင်ငံစာရင်းကိုင်စံ ၂၁ အရ နိုင်ငံခြားငွေကြေးဖြင့် ရေးဆွဲ ထားသည့်စာရင်းများကို စာရင်းတင်ပြသည့်ငွေကြေး ( Presentation Currency) (ကျပ်ငွေ) အဖြစ်သို့ ပြောင်းလဲရာတွင် ယေဘုယျအားဖြင့် ဝင်ငွေနှင့်အသုံးစရိတ်များကို လုပ်ဆောင်ချက်ပေါ်ပေါက်သည့်နေ့ရှိ

ငွေလဲလှယ်နှုန်းဖြင့် ဖလှယ်တန်ဖိုးသင့်ကြရမည်။ သို့ရာတွင် လက်တွေ့အခြေအနေအရ ကြီးမားသည့် ငွေကြေးအတက်အကျ ပေါ်ပေါက်ခြင်းမရှိပါက သက်ဆိုင်ရာနှစ်အတွက် ပျမ်းမျှငွေလဲလှယ်နှုန်းဖြင့် ဖလှယ်တန်ဖိုးသင့်ကြရမည်ဖြစ်သည်။

၁၀။ ဤလိုက်နာကျင့်သုံးရန်ဆောင်ရွက်ချက်ကို ပိုမိုရှင်းလင်းစွာသိရှိနိုင်စေရန် အောက်ပါနမူနာဖြင့် ရှင်းလင်းဖော်ပြအပ်ပါသည်-

နမူနာ - ၃


(၁) ဖြစ်စဉ်။ နမူနာ (၁) နှင့်ဖြစ်စဉ်တူညီသော်လည်း ကုမ္ပဏီ“ A ”သည် သက်ဆိုင်ရာနှစ် အတွက် ပျမ်းမျှငွေလဲလှယ်နှုန်းဖြင့် ဖလှယ်တန်ဖိုးသင့်၍ စာရင်းရေးသွင်း ဆောင်ရွက်ခဲ့ပါ သည်။ စာရင်းပိတ်သည့်နေ့ (၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့) ရှိ ပျမ်းမျှနိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ = ၁,၂၃၀ကျပ် ဖြစ်ပါသည်။

(၂) သတ်မှတ်ချက်ကို ကျင့်သုံးခြင်း။ ကုမ္ပဏီ“ A ”အနေဖြင့် ကုန်စည်ဝယ်ယူရာတွင် ပေးချေ ခဲ့ရသည့် ကျပ် ၁၂၃,၀၀၀,၀၀၀ အား ဝင်ငွေခွန်တွက်ချက်ရာတွင် ကုန်ဝယ်စရိတ်အဖြစ် တောင်းခံပိုင်ခွင့်ရှိပါသည်။ ယခုဖြစ်စဉ်တွင် ကုမ္ပဏီ“ A ” သည် နှစ်တစ်နှစ်၏ ပျမ်းမျှငွေ လဲလှယ်နှုန်းဖြင့် စာရင်းရေးသွင်းခဲ့သဖြင့် နိုင်ငံခြားငွေအပြောင်းအလဲကြောင့် အမြတ်ငွေ (သို့မဟုတ်) အရှုံးငွေ ပေါ်ပေါက်ခြင်းမရှိခဲ့ပါ -

၂၀-၁-၂၀၁၉ ရက်နေ့ ဒေါ်လာ ၅၀,၀၀၀ x ၁,၂၃၀ကျပ်	=	၆၁,၅၀၀,၀၀၀ ကျပ်
၂၀-၂-၂၀၁၉ ရက်နေ့ ဒေါ်လာ ၅၀,၀၀၀ x ၁,၂၃၀ကျပ်	=	၆၁,၅၀၀,၀၀၀ ကျပ်
	=	၁၂၃,၀၀၀,၀၀၀ ကျပ်
၂၀-၃-၂၀၁၉ ရက်နေ့ ဒေါ်လာ ၁၀၀,၀၀၀ x ၁,၂၃၀ကျပ်	=	၁၂၃,၀၀၀,၀၀၀ ကျပ်

၁၁။ အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်အခွန်စနစ် (SAS) လိုက်နာကျင့်သုံးသည့် အခွန်ထမ်းများ အနေဖြင့် ဝင်ငွေနှင့် ကုန်ကျစရိတ်တို့ကို ငွေလဲလှယ်နှုန်းအရ တွက်ချက်ရာတွင် ဝင်ငွေခွန်စည်းမျဉ်းများ၊ အခန်း ၆၊ စည်းမျဉ်း ၈၊ စည်းမျဉ်းခွဲ (ဂ) တွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ပါသည်။

၁၂။ ဤလိုက်နာကျင့်သုံးရန်သတ်မှတ်ချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။

  
(မင်းထွဋ်)  
ညွှန်ကြားရေးမှူးချုပ်

စာအမှတ်၊ ၁(၂)/ ဥစ-၁/ ပတခ/ ၂၀၂၀ ( ၁၉၃၃ )

ရက်စွဲ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်

ဖြန့်ဝေခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီ

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ် (အားလုံး)

ဌာနခွဲညွှန်ကြားရေးမှူး (အားလုံး)

ဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

ဌာနမှူး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁)၊(၂)၊(၃)၊(၄)၊(၅)

တိုင်းဒေသကြီး/ပြည်နယ်အခွန်ဦးစီးဌာနမှူးအားလုံး

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

မိတ္တူကို

ရုံးလက်ခံ

မျှောစာတွဲ

} မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါရန် မေတ္တာရပ်ခံပေးပို့ပါသည်။

} သက်ဆိုင်ရာအခွန်ထမ်းများကို အသိပေးရှင်းလင်းရန် ညွှန်ကြားပေးပို့ပါသည်။